

部分: တောင် ~ 半山腰 ④ 郊区: မြို့ ~ 城郊 II က၊
 <kha: pan> 束腰
 ခါးပန်းကြိုး နှု၊ <g-ban: kyo: /g- ban: gyo:> 僧侣束腰用的腰带
 ခါးပန်းကွင်း နှု၊ <kh- ban: gwin: / g- ban: gwin:> 僧侣用腰带上的纽环
 ခါးပန်းဘိ နှု၊ <kh- ban: bi'> = ခါးပန်းကွင်း
 ခါးပန်းလျှော် နှု၊ <g- ban: shaw> 棕毛, 棕榈树叶杆制成的纤维
 ခါးပန်းသီး နှု၊ <g- ban: dhi:> 僧侣腰带上扣腰带的金属或骨质的球形物
 ခါးပန်းသတ် က၊ <kh- ban: that> ① 结束, 收尾 ② 钉地板边缘的护板
 ခါးပုမုန်လာ နှု၊ <kha: bu' mon la> 【植】苜蓿, 芜菁, 椰菜果, 球茎甘兰 Brassica Oleracea
 ခါးဖန် က၊ <kha: phan> 苦涩
 ခါးမြက် က၊ <kha: myet> 闪了腰, 扭了腰
 ခါးရိုး နှု၊ <kha: yo:> 【解】腰椎: ~ ဆစ် 腰椎节
 ခါးရန်းကြိုး နှု၊ <kha: yan: kyo:> 腰带
 ခါးရမ်း နှု၊ <kha: yan:> 【植】= ခရမ်း
 ခါးလျားရှည် နှု၊ <kha: ya: shei> 腰长: ~ လူ 上身长的人
 ခါးလှည့် နှု၊ <kh- hlet> (带在腰间的)符箓
 ခါးဝတ် နှု၊ <kha: wut> 围裙, 筒裙: ~ ပုဆိုး 男性穿的筒裙 / ~ သင်္ကန်း 和尚穿的筒裙
 ခါးသီး က၊ <kha: thi:> 沉痛: ~ သောသမိုင်းအတွေ့အကြုံများ 沉痛的历史教训
 ခါးသက် နှု၊ <kha: thet> 微痛, 痛不津儿的
 ခါးအန် နှု၊ <kha: an> 鞠躬
 ခါးညှို့ နှု၊ <kha: u' byu> 【植】芜菁 Brassica campestris (Turnip)
 ခု I နှု၊ <khu'> ① 现在, 目前: ~ ထက်ထိမပြီးသေးဘူးလား။ 到现在还没有完吗? / ~ စာကလေးကြော် ~ ဆီထမင်း။ (成) 一会儿要吃炸麻雀, 一会儿又要吃油焖饭。意即, 出尔反尔。② 年(ခုနှစ် 的略语): ၅၆ ~ ပြေလ 56年4月
 ③ 个位, 个: ~ ဆယ်ရာထောင်သောင်း 个、十、百、千、万 II မ၊ <khu'> 个: တ ~ နှစ် ~ 一两个 III က၊ <khu'> ① 以物支撑, 垫: တိုး ~ လိုက်ပါ။ 拿东西垫一垫。② 生气, 不满: စိတ် ~ သည်။ 不高兴, 闹情绪。 / မာန် ~ သည်။ 生气。③ 代替: ပြောင်းရိုးရှားသဖြင့်နွားများကိုကောက်ရိုး ~ ရှိကျေးရသည်။ 由于玉米秆短缺, 所以用稻草代替喂牛。
 ခုကိန်း နှု၊ <khu' gein:> 【数】个位数
 ခုခါခါ က၊ <khu' gu' kha ga> (罕) 经常, 常常
 ခုခံ က၊ <khu' gan> ① 垫 ② 抵抗, 反抗: ဂျပန် ~ ရေးစစ်ပွဲ

抗日战争 / ရန်သူ၏ထိုးစစ်ဆင်ခြင်းကို ~ တိုက်ခိုက်သည်။ 抗击敌人的进攻。
 ခုခံမှု နှု၊ <khu' gan hmu'> 电阻: ~ ကြိုး 保险丝, 电阻丝 / ~ သေတ္တာ 电阻箱
 ခုခံအား နှု၊ <khu' gan a:> 反作用力, 阻力
 ခုဂဏန်း နှု၊ <khu' g- nan:> 【数】个位数
 ခုတလုလု က၊ <khu' t- lu' lu'> 砾得很: မြေကြီးပေါ်မှာထိုင်ပြီး ပွဲကြည့်ရတာအောက်က ~ ဖြစ်နေတယ်။ 坐在地上看戏砾得很。 / မျက်စိထဲ ~ ဖြစ်နေတယ်။ (喻) 看不顺眼。
 ခုတလော နှု၊ <khu' t- law:> (口) 最近, 这些日子: ~ နေမကောင်းဘူး။ 最近身体不佳。
 ခုတုံး နှု၊ <khu' don:> ① 垫脚木头 ② 牛食槽边的垫脚木头(牛吃草料时垫前脚用) ③ (喻) 被人利用的人: မင်းအတာကိုး၊ ~ လုပ်ခံရမှာပေါ့။ 你太傻了, 当然会被人利用喽!
 ခုတင် I နှု၊ <g- din> 床: တယောက်အိပ် ~ 单人床 / နှစ်ယောက်အိပ် ~ 双人床 / နှစ်ထပ် ~ 双层床 II က၊ <khu' din> 刚才, 刚刚: ~ တွေ့ခဲ့တယ်။ 就在刚才碰见的。
 ခုတင်ခု က၊ <khu' din gu'> 经常, 不断: ဆေးကိုသူ့ အချိန်နဲ့သူ စားရတယ်။ ~ စားလို့မဖြစ်ဘူး။ 药得按时吃, 不能老吃个没完。
 ခုတင်အုံးတား နှု၊ <g- din on: ta:> 床头挡板
 ခုနက က၊ <khu' na' ga'> 刚, 方才: ~ ပဲပြန်သွားတယ်။ 他刚回去。 / ~ မင်းကိုနှုတ်ဆက်သွားတာဘယ်သူလဲ။ 刚才同你打招呼的是谁?
 ခုနတုန်းက က၊ <khu' na' don: ga'> 刚才: ~ လာတဲ့လူတာ ဘယ်သူလဲ။ 刚才来的人是谁?
 ခုနေ နှု၊ <g- nei'> 今天
 ခုနေရာ နှု၊ <khu' nei ya> 【数】个位
 ခုနင်က က၊ <khu' nin ga'> = ခုနက
 ခုနစ် နှု၊ <khun hnit> 七
 ခုနစ်စဉ်ကြယ် နှု၊ <khun hn- sin kye> 北斗七星
 ခုနစ်စဉ်တိုက် က၊ <khun hn- sin dait> 漫无边际, 东拉西扯 (说或做)
 ခုနစ်စဉ်တန်း က၊ <khun hn- sin dan:> 漫无边际; 不断: ~ တွေးနေ၏။ 漫无边际地想着。
 ခုနစ်ထွေက နှု၊ <khun hn- htwei ga'> 隐士舞、魔鬼舞、猴子舞、马舞、大臣舞、少年舞和宫女舞七种舞蹈的总称
 ခုနစ်နာရီပန်း နှု၊ <khun hn- na yi ban:> 【植】夜来香
 ခုနစ်ပြည်ထောင် နှု၊ <khun hn- pi daun> (古)“七国”, 泛指外国, 海外
 ခုနစ်မောင်းတင် က၊ <khun hn- maun: tin> 声嘶力竭: ~ ရှိကယ်တော်မူကြပါဟုအော်သည်။ 声嘶力竭地大叫“救命啊!”